

تاس ددع — ھفی حص اک لایناد

Yetti Patşa

Jeff Pippenger

2023-12-02

Арбаа аадар сахилгаан 1798 онһоо 1844 оной октябриин 22 хүрэтэрхи түүхые түлөөлнэ. Тэрэ түүхэ Иудын хаанта уласай һүүлшын долоон хаадаар, МЭЭ 677 ондо Манассиһаа эхилээд МЭЭ 586 ондо Зедеки хүрэтэр, дүрэ зураг болгон үзүүлэгдэһэн байгаа.

رىب ڭىنىنىشۇلۇرۇدنلەچۈك ڭىنىنىشۇرىمپ ىچىرىب ،ادىرىلىقىزىسى تاھالسىى قىلداق ىتەئىلىي-1840. رۇدلۇمىسى رىب ناغىدىتىسىرۇك پۇرۇدنلەق رەپ ىنىسىرەن ىۋاينۇد ،ىكىلىدىھالائۇب نىيىكى نىڭىنىشۇش ەۋ ،ىدلۇرۇدنلەچۈك ىرىۋەخ ڭىنىنىشۇرىمپ ىچىرىب ،اتتسۇغۋائى-11 ىدلۇزۇكتەي اغىتىكنوپ ەيىسىسىم رىب رەھ ىكىداينۇد رەۋەخ.

“Dasya Bərhan Açıqan Qəmas 1840–44, qurban şenqel nən Allah hələtin ayatlı təcəlli idi; birinci mələyin xəbəri dünyadakı hər bir missioner məntəqəsinə çatdırıldı.” The Great Controversy, 611.

نكىتمنم ولال نوروت حولوقس لصف يحو ەكىالم ،وتيا سام ادابي يحو ،سأتقو كىرابي اب انب يان ياكابس اني تسفلان غنم تي او رتسس .توال ستأدي كمال وتاس غي يكاك ناد تاراد ستأدي كاك وتاس .وتيا جسم يكب تكجس نس أولك غبمال

«Пери ифритын аул-аһылара, биирэ муораба, атыта сиргэ турары, сэрэтии суруйуутун тыйыс тэнитинан тарҕаныытын көрдөрөр. Ол киэнг уу көмөлөрүн аһан, атын дойдулаахтарга, хаттааһын бүтүн аан дойдуга диэри, иһитиннэриллэр». The Seventh-day Adventist Bible Commentary, volume 7, 971.

ووب ىناھىج ىكىن امرھف ،ن امرھف مەكەھى ۆب شەرۆك ىندن اىمگار

Häzir Pars patyşasy Kiriň birinji ýylynda, Rebbiň Ýeremiýanyň agzy bilen aýdan sözünüň berjaý bolmagy üçin, Reb Pars patyşasy Kiriň ruhuny gozgady; şonda ol bütün patyşalygy boýunça jar çekdirip, muny ýazmaça hem neşir edip şeýle diýdi: «Pars patyşasy Kir şeýle diýýär: Gökleriň Reb Hudaýy maňa ýer ýüzüniň ähli patyşalyklaryny berdi; Ol maňa Ýahudada ýerleşýän Iýerusalimde Özüne bir öý gurnmagy tabşyrdy. Onuň ähli halkynyň arasyndan sizden kim bar bolsa, goý, onuň Hudaýy onuň bilen bolsun, goý, Ýahudada ýerleşýän Iýerusalime çyksyn-da, Iýerusalimde ýerleşýän Ysraýylyň Reb Hudaýynyň öýüni gursun. (Ol Hudaýdyr.) Kim nirede ýurt tutup ýaşayan bolsa, şol ýerdäki adamlar oňa kümüş, altyn, dürli emläk we mal bilen kömek etsinler; munuň üstesine, Iýerusalimdäki Hudaýyň öýi üçin meýletin sadakalar hem bersinler». Şonda Ýahudanyň we Benýaminiň ata-başlary, ruhanylar we Lewiler, şeýle hem Hudaýyň ruhlandyran ähli adamlary Iýerusalimdäki Rebbiň öýüni gurnak üçin gitmäge taýýarlanylýp turdular. Ezra 1:1–4.

ىس'ا ،اىگ اىاچنەپ كت نشىشۇسا نشم رە ەك اىند وك 1840 تسگا 11 ەتشرف الەپ مەك ەگنامە ەاشداب اك ”نوتكللم مامت ىكى نىمز“ وك پآ ەنپا ،ەم اتركى راج نامرف الەپ مەبج ،شروك حرط ەوسى“ ڭىئ او رتسس ەسج اك ەتشرف س'ا—لوزن اك ەتشرف ەك سد ەفشاكم -ەم ائىد رارق

یہ بتشرف روآروز کے مراہٹا ہفشاکم—یہ یتید رارق ”نیں یتسہ یئوک رت مک سے حیسم
بتشرف لہلہپ مک سیہ یترک حضاو ٹئو رٹسس۔ یہ اتھکر تائیصوصخ یتوبن یہو دننام یک
اھت دصقم اک بتشرف کے مراہٹا ہفشاکم وج اھت یہو یھب دصقم اک

«Yesus qawwi angelan yä-midir norochun le-hulätäññaw qälämetu yä-zägäju zänd yawärädawun säwädädä. Angälun sämawī lay yä-Yesus fit yä-wärädä kä-honä bäfitu täfäqäri na käbräñña birhan betam bägize yä-qäddäm. Tänägäränyallähu missionu bä-käbräw mīdirin yä-abära näw, säwunnam yä-Igzi’abher yämmätaw qäta fird le-masṭänqäq näw.» Early Writings, 245.

Anqät nyan awel amenzu d asemlil i yesbanen aferdis amadal. Tizenit tamezwarut deg wakud n Kristus tettwaseghed deg ubtaş n Kristus. Tira n Tzemreḏ ttbegnent belli akk Israil yeffey yer tenere akken ad yesli i yizen n Yuḥenna.

Entuneses Yerusalén, y todü Xudía, y toa la redolá del Jordán, salín al so alcuentru; y eran bautizaos por él nel Jordán, confesando los sos pecaos. Mateo 3:5, 6.

Ayaṇa Kristo kengne nataa Israelba mi ama adugi mamangda pangthoklammi, amasung aduga mapham aduda numitki wahei-gi maramda malem pumnamak Jordan-da, Kristo bu baptize toukhiba mapham aduda, pukning chatlammi. Adubu baptizma-gi thabak adu, amasung Kristo baptize toukhraba matamda madu-na kari phangjillabano, adu malem pumnamakki mamingda pangthoklammi.

Аты Йәһояким «Қудай көтерілер» дегенді білдіреді, әрі Мәсіхтің шомылдыру рәсімінде, Жохан Мәсіхті судан алып шыққанда, сулы қабірден «көтерілу» нышаны сол күш-қуаттандырудың бір бөлігіне айналды. Біз бұған дейін келтірген Езра кітабының алғашқы төрт аятының ішінде бесінші аят жарлықты естігендердің жауабын мына сөздермен айқындайды: «Сонда Яһуда мен Бениаминнің әулет басшылары, діни қызметкерлер және леуіліктер, сондай-ақ рухын Құдай көтергендердің бәрі, Иерусалимдегі Жаратқан Иенің үйін тұрғызу үшін көтеріле шықты». Алғашқы хабар күш-қуат алған кезде, Йәһоякимнің атымен бейнеленгендей, бір көтерілу болады.

11 de septiembre, 2001pe, ángel mborayhu guasu mbohapyha rembiapo mbaretegua ñe’ẽmondo peteĩha oñemombarete, ojehechauka haḡuáicha oñemombaretehague avei ángel peteĩha rembiapo mbaretegua ñe’ẽmondo peteĩha. Hermana White oñe’ẽ umi Torre Kuéra Mokõi oñehundíhague upe árape.

“Cəm şo kəlam ke mən elan karda am ke New York bayad ba yek mawj-e madd o jazr rubida şawad? İn ra hargiz na-gofte am. Mən gofte am, hangami ke ba bərj-ha-ye bozorg ke dar anja tabaqa ba’d az tabaqa bala miraftand negah mikardam: ‘Ce sahna-ha-ye hawnak rux xwahad dad waqte ke Xudawand barxizad ta zamin ra ba şiddat bilarzanad! An-gah kalamat-e Mukāşafa 18:1–3 pura xwahad şod.’ Tamam-e bab-e hijdahom-e Mukāşafa یرادشه ast az ance ke bar zamin mi-āyad. Amma mən dar xosus-e ance ba tor-e moxassas bar New York xwahad amad, hich nuri nadaram, زج inke midanam ruz-e ke xwahad amad ke bərj-ha-ye bozorg-e anja ba gardish wa ینوگژاو qudrat-e Xuda ورف xwahand rikht. Az nuri ke ba mən dade şoda ast, midanam ke halakat dar jahan ast. Yek kalema az بن-ع Xudawand, yek lams az qudrat-e

azim-e وا، wa in sāxtman-ha-ye ورف ربّتس xwahand داتفا. Sahna-ha-ye rux xwahad dad ke
”میں نے روضت میں اوتاری میں نے آئی۔“ Review and Herald, July 5, 1906.

A la empoderación del primer mensaje en la historia de los ciento cuarenta y cuatro mil, el Señor “se levantó” para “hacer temblar terriblemente la tierra”. El nombre de Joacim simboliza la empoderación del primer mensaje. El 11 de agosto de 1840, el Señor se levantó de su trono, descendió a la tierra y se puso en pie sobre la tierra y sobre el mar. En el primer decreto de Ciro, los fieles se levantaron. Joacim es un símbolo no solo de la llegada del primer ángel, sino que también representa la empoderación del primer ángel.

Յոյակիմը կը ներկայացնէ վերջին երեք թագաւորներէն առաջինը, բայց նաեւ կը ներկայացնէ այն եօթը թագաւորներէն հինգերորդը, որոնք կ'առաջնորդեն դէպի Երուսաղէմի կործանումը: Այդ եօթը թագաւորներուն անունները շատ ուսանելի են: Այդ եօթը թագաւորներն էին՝ Մանասէ, Ամոն, Յովսիա, Յովսիակ, Յոյակիմ, Յերմիայ եւ Սեդեկիայ:

ਮਲਿਕਾਈਟਾਂ ਦੇ ਇਤਹਾਸ ਵੱਚਿ ਮਨੱਸੇ 1798 ਵੱਚਿ ਅੰਤ ਦੇ ਸਮੇਂ ਦੀ ਪ੍ਰਤੀਨਧਿਤਾ ਕਰਦਾ ਹੈ। ਮਨੱਸੇ ਦਾ ਅਰਥ ਹੈ “ਭੁਲਾ ਦੇਣ ਵਾਲਾ”, ਅਤੇ 1798 ਵੱਚਿ ਹੀ ਸੱਤਰ ਸਾਲਾਂ ਲਈ ਸੂਰ ਦੀ ਵੈਸ਼ਿਆਂ ਭੁਲਾ ਦੌਤੀ ਜਾਂਦੀ ਹੈ। ਮਨੱਸੇ ਸਭ ਤੋਂ ਦੁਸ਼ਟ ਰਾਜਿਆਂ ਵੱਚਿ ਇੱਕ ਸੀ ਅਤੇ ਉਸ ਵੱਚਿ ਐਸੀਆਂ ਭਵਿੱਖਬਾਣੀ-ਸੰਬੰਧੀ ਵਸ਼ਿਸ਼ਤਾਵਾਂ ਹਨ ਜਿਨ੍ਹਾਂ ਨੂੰ ਵਚਿਾਰਿਆ ਜਾਣਾ ਚਾਹੀਦਾ ਹੈ।

یہ ایک خیالات کی یک سوچرگ تاس کت 1844 ربوتکا 22 رک ے لے سے 1798 اشداب تاس یرخ آ کے ہڈوی اشداب الہپ یم تاس مو کنوچ روا، اہت الہپ یم و اشداب تاس نا یسنم سی۔ ے ترک یگدنئامن کے ادتبا ہشیم عوسی۔ اہت یرخ آ یم و اشداب تاس نا وج، اہت لاثم یک ہایقدص مو ے ل سا، اہت کی یری سا یلباب، اہت اشداب یرخ آ یم تاس نا وج، ہایقدص۔ ے اترک تخانش کی امتنا ہتاس ے ل یم یری سا یلباب ی ہب اشداب الہپ سے یم و اشداب یرخ آ تاس نا۔ ایگ ایاج ے ل یم یم ال غ شپ لیثمت کی ے ل اج ے ل یم یری سا یلباب کے اشداب یرخ آ ے ل سا سوی روا، ایگ ایاج کی۔

Сагъан Астагъир Манасейга ва цуънан халкъана, амма уыш тІеъхаранна хаза ма йоцу. Цундела Астагъир церан тІеманийн паччахъан Ассирийн эскарийн нохчийначу башхойн цераш тІе аьлла, цо Манасей кІенийн юкъара ваьлла, къайланашца вахийна, Вавилона веана. И а, зударанна вуьйуш, цо Дала, шен Дала, дехар даьккхина, шен даьй-нехийн Дал хьалха чІогІа шена хьалха къобалдийна, Цуънанна доІа даьккхина: тІаккха Цо цун доІанна жоп делла, цун дехар хаза, юха а Иерусалима, шен паччахьалле, юхаверзийна. тІаккха Манасей кхетарна, Астагъир Иза Дала ву. 2 Паралипоменон 33:10–13.

የምናሴ እግዚአብሔር እግዚአብሔር መሆኑን የማወቁ ልምምድ፣ ከመንግሥቱ በመወገድ እና ከዚያም ወደ መንግሥቱ በመመለስ ተፈጸመ። ናቡከደነጃርም፣ እንደ ምናሴ ሁሉ፣ ከመንግሥቱ በተወገደ ጊዜ እና ከዚያ በኋላ በተመለሰ ጊዜ ጌታን አወቀ።

Ja egunak amaitzean, nik, Nebukadnezarrek, nire begiak zerurantz altxatu nituen, eta nire adimena itzuli zitzaidan; eta Goi-goikoa bedeinkatu nuen, eta betiere bizi dena goretsi eta ohoratu nuen, zeinaren agintea betiereko agintea baita, eta haren erreinua belaunaldiz belaunaldi irauten baitu: eta lurreko biztanle guztiak ezereztatat hartuak dira; eta hark bere nahimenaren arabera egiten du zeruko armadaren artean eta lurreko biztanleen artean; eta inork

ተሞክሮው የማናሴ በናቡከደነፆር ላይ ተፈጸመ። ማናሴ በይሁዳ የመጨረሻ ሦስት ነገሥታት ታሪክ ውስጥ “የፍጻሜ ዘመን” እንዲሁም የሰባ ዓመት ምርኮነት ትንቢት መድረሱን ይወክላል። ናቡከደነፆር በሦስቱ አዋጆች ታሪክ ውስጥ “የፍጻሜ ዘመን” ይወክላል፤ ልክ እንደ 1798 በሰባቱ ነጐድታዊች ታሪክ ውስጥ “የፍጻሜ ዘመን” እንደነበረው። አሁን በተጠቀሱት ጥቅሶች ውስጥ የናቡከደነፆር አስተዋይነት “በቀኖቹ መጨረሻ” ወደ እርሱ ተመለሰ። “የቀኖቹ መጨረሻ” የሚለው በዳንኤል ምዕራፍ አሥራ ሁለት ደግሞ ተጠቅሷል።

Daniel fata se-tin yäbäne asra hulet wust yätaqäsäw “yäqänat mächarräsha” yäw “yäfitsaame zäman” naw, mkinyatum Daniel “isqa mächarräsha dres hid” tabilo näbbär. Bäzih zäman Daniel “bäiddu yäqomal.” “Bäiddu mäqom” malät yäersun alamä yämolä naw; yihnnam Daniel säraw bäqänat mächarräsha, yäw “yäfitsaame zäman”, mäś’hafun sätifätäḥ täfäṣäm. Bäzih zäman tibäbäññoč yämiyastäwlu yäewqät ch’ämarı yihonal. BäNabukädnaşor qänat mächarräsha yärsu “astäwlaw” wädärräsallät.

ጽ-ፀኔ ዐሃልጽጽጽ ዐቢይ ዐብጽጽጽ ወይን ዐቢይን ሃይላውን ጥላጽ ሃይላውን ሃይላውን ሃይላውን
 ወይን ዐቢይን ሃይላውን ወይን ዐቢይን ወይን ዐቢይን ወይን ዐቢይን ወይን ዐቢይን ወይን ዐቢይን
 ወይን ዐቢይን ወይን ዐቢይን ወይን ዐቢይን ወይን ዐቢይን ወይን ዐቢይን ወይን ዐቢይን

Josías նշանակում է «Աստծո հիմքը» և ներկայացնում է այն ճշմարտությունների հաստատումը, որոնք բացվել էին «վախճանի ժամանակում»: Գիտության անը, որը ներկայացված էր Ամոնով, Գաբրիելի և մյուս սուրբ հրեշտակների առաջնորդությամբ ի մի բերեց Ուիլյամ Միլլերը: Միլլերի գործը ներկայացված է Յոսիայի անունով, որովհետև նա հաստատեց շարժման հիմքերը: Յոսիայի վերաբերյալ դեռ շատ ավելին կա նշելու, սակայն այժմ կանգնենք նրա որդուն՝ Հովահազին:

Jehoahaz nisqa iskay chunka kinsayuq watayuq karqan rey kayta qallarispa; hinaspan kimsa killallata Jerusalénpi reynirqan. Mamanpa sutintaq karqan Hamutal, Libna llaqtamanta Jeremíaspa ususin. Payqa Señorpa ñawpaqenpi mana allin kaqta rurarqan, imaynachus ñawpaq

taytankuna llapan rurasqkanku hina. Hinaspan Faraón-necoh payta Riblá llaqtapi, Hamat suyupi, watarqan, Jerusalénpi ama reynanampaq; chaymantataq suyuta impuestoman churaran pachak talento qolqeta, huk talento qoritawan. Hinaspan Faraón-necoh Josíaspa churin Eliaquimta reyta churaran taytan Josíaspa rantinpi, sutintaq Jehoiakimman tukuchirqan; Jehoahaztataq apakurqan, hinaspan Egiptoman hamuspa chaypi wañupurqan. 2 Reyes 23:31–34.

Jehoahaz ti ù wè bò “Jehovah gba a”, íà né gbà a láti òwò Pharaohnecho. Jehoahaz, òmọ Jósiah, ni Pharaohnechoh gba, ó sì rópò ègbèn rẹ Eliakim, èyí ti itumọ rẹ jẹ “Olúrun ìgídé”. Léyìn nàà, Pharaohnechoh yì orúkọ Eliakim padà si Jehoiakim, èyí ti itumọ rẹ jẹ “Olúrun yòò dide”. Iyípàdà orúkọ jẹ àmì ìbásepò majẹmu, nígbà ti a fì agbara fun ìránṣẹ àkókó, Olúrun n wọ inu majẹmu pẹlú àwọn èniyàn kan, bi O ti n kọja lọ ni akoko kan naa lódò àwọn èniyàn majẹmu àtíjọ.

1840-ஆவது ஆண்டின் ஆகஸ்ட் 11-ஆம் நாளில், மூன்று நூற்ற தொண்ணூற்ற ஒரு ஆண்டுகளும் பதினாறு நூட்டிலும் அவிழ்க்கப்பட்டிருந்த நான்கு காற்றுகளால் பிரதிநிதித்தவப்படுத்தப்பட்ட ஒட்டோமான் பரேரசு கட்டப்பட்டத்தப்பட்டது; அல்லது யகெஹோஆகாஸ் என்ற பெயரின் பொருளில், அவர்கள் “பிபிக்கப்பட்டார்கள்”. அதே சமயத்தில், எலியாகீம் ராஜாவாக்கப்பட்ட, அவன் பெயர் யகெஹோயாகீம் என்ற மாற்றப்பட்டது; அதற்கு “தவேன் எழும்புவார்” என்ற பொருள். யகெஹோயாகீமின் பின்பு, வதோகமத்தில் மூன்று பெயர்களாகக் கொண்ட அவன் மகன் யகெஹோயாகீன் வந்தான்.

እቲ ስዎ ዮሐንስ ትርጉሙ “ጌደታ ከቅዱሱን ከጽንዕን እዩ” ማለት እዩ። ንሱ ወዲ ዮሐንስ ነበረ፤ እግዚአብሔር “አቅዱሱን አጽኒውን” ነቲ ሓድሽ፣ ሓቀኛ፣ ፕሮቴስታንት ቀርኒ ስለ ዘቆመ፣ ንዎጽኣት እቲ ካልኣይ መልእኽ ኣብ ጳይይ 1844 ይምልከት። መልእኽቲ እቲ ካልኣይ መልእኽቲ እቲ ጸውዒት ፍርቂ ለይቲ ሓይሊ ተወሂብብ ነበረ፤ ዮሐንስን ከንደን ድማ ትርጉሙም “እግዚአብሔር ከጽንዕ እዩ” ማለት እዩ። እቶም ሰለስተ ኣስማት፣ ነፍሲ ወከፊም ብተመሳሳሊ ትርጉም ዘለዎም፣ ዎጽንባር እቲ ጸውዒት ፍርቂ ለይቲ ምስ መልእኽቲ እቲ ካልኣይ መልእኽቲ ይውክሉ። ኣብቲ ናይ መዳእታ ምፍሳስ መንፈስ ቅዱስ ኣብ ጊዜ እቲ ዓቢይ ጸውዒት እዮም እቶም ሚእትን ኣርባዓን ኣርባዕተን ሸሕ ዝተሓተሙ። ምሕታም እቶም ሚእትን ኣርባዓን ኣርባዕተን ሸሕ ኣብ ጸውዒት ፍርቂ ለይቲ ናይ ንቅናቄ ሚሊራውያን ብኣርኣዖ ተመልኪቱ ነበረ፤ ዮሐንስ ድማ፣ ዮሐንስ ከምኡውን ከንደ ተባሂሉ ዝጽዎ፣ ምልክት ናይቲ ምሕታም እዩ።

“Ahi maye, mha Leza, naho Koniya mwana wa Yehoyakimu, mwene wa Yuda, angaba kasimpu kakulemba kali ku minwe yami yakwe lulyo, nande nga namukwatulamo. Hano ndakamupa mu janza lya bano basaka moya wobe, ne mu janza lya bano abo usolola meso abo, ni mu janza lya Nebukadirezara mwene wa Babilona, ne mu janza lya Bakaļdeya. Ndakamutaya kwanda, iwe hamwe na nyoko wakuwala, ku ingihugu ikwabo, kuko mutasalilwemo; kandi eyo ni ko mukafwila. Ariko ku nsi iyo bipfuza kugarukamo, yo ntibazoyigarukamwo. Mbega uno muntu Koniya ni kigirwamana gisuzuguritse, kivunitse? Ni c’urubindi rutanezerezamwo? Ni kuki bo, we n’uruvyaro rwiwe, batabwa kwanda, bagatererwa mu gihugu batazi? Ewe si, si, si, umva ijambo rya Mukama.” Yeremiya 22:24–29.

ယဟိုယာခင်၊ ယခေါ်နိယနှင့် ကုန်ယတို့သည် ဒုတိယကောင်းကင်တမန်၏ သတင်းစကားနှင့် သန်းခေါင်ယံကျွေးကမ်းသံ ပေါင်းစည်းလာသောအချိန်ဖြစ်သည့် တံဆိပ်ခတ်ကာလကို

ကိုယ်စားပြုကြသည်။ သူသည် မိုက်မဲသောသူတို့၏ တံဆိပ်ခတ်ကာလကို ကိုယ်စားပြုသည်။ ထိုဆိုးယုတ်သော မင်းကြီးသည် တံဆိပ်ခတ်ကာလတွင် သားရဲ၏အမှတ်တံဆိပ်ကို လက်ခံရမည်ဟု ကံကြမ္မာသတ်မှတ်ခံထားရပြီးသခင်၏နှုတ်မှ အစဉ်အမပြုထုတ်ပယ်ခင်းခံရသော မိုက်မဲသည့် လာအိုဒ်ကဲအပျိုကညာတို့ကို ကိုယ်စားပြုသည်။

ဇရေဗဗလေ ယုဒပညာရှိအုပ်ချုပ်ရေးမှူးအား ဟောပြောလေ့— ငါသည် မိုးကောင်းကင်နှင့် မကြီးကြီးကို လုပ်ခတ်စေမည်။ နိုင်ငံများ၏ ရာဇပလ္လင်ကို ငါ လှန်ချမည်။ လူမျိုးခြားနိုင်ငံများ၏ ခွန်အားကို ငါ ဖျက်ဆီးမည်။ ရထားများနှင့် ၎င်းတို့ကို စီးနင်းသောသူတို့ကို ငါ လှန်ချမည်။ မငြီးများနှင့် ၎င်းတို့၏ စီးနင်းသူတို့သည် တစ်ယောက်စီ မိမိညီအစ်ကို၏ ဓားကဏ္ဍိုင် လဲကျကပြီမို့မည်။ ထိုနံ့၌ ကောင်းကင်ဗိုလ်ခရီးအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အို ဇရေဗဗလေ၊ သင်သည် ငါ၏ ကျွန်ုပ်ဖြစ်၍၊ ရှာလတလေ၏ သားဖြစ်သောကဏ္ဍိုင်၊ ငါသည် သင့်ကို ယူ၍ လက်စွပ်တံဆိပ်ကဲ့သို့ ခန့်ထားမည်။ အကဏ္ဍိုင်းမူကား ငါသည် သင့်ကို ရွေးချယ်ပါပြီ။ ကောင်းကင်ဗိုလ်ခရီးအရှင် ထာဝရဘုရား မိန့်တော်မူ၏။ ဟဂုဂ် ၂: ၂၁-၂၃။

জহি়োয়াখীনরে পর এলনে সপ্তম রাজাদরে মধ্যে শেষেজন, জদেকেয়িাহ। যমেন মনশা ১৭৯৮ খ্রিস্টিাব্দ এবং “শষেকাল”-কে প্রতিনিধিত্ব করছিলি, তমেন জদেকেয়িাহ অবশ্যই ১৮৪৪ সালরে ২২ অক্টোবরকে প্রতিনিধিত্ব করনে, যখন দরশনটি “কথা বলবি, মথিয়া বলবি না।” জদেকেয়িাহ নামটি দুটি হিব্রু শব্দরে সমন্বয়ে গঠতি। একটি শব্দ হলো “যহি়োবা”, এবং এর সঙ্গুগে সেই শব্দটি যুক্ত হযছে, যা দানয়িলে অধ্যায় আট, পদ চৌদ্দে “শুচকিত” বলে অনুদতি হযছে। জদেকেয়িাহ অর্থ ঈশ্বররে মন্দরিরে শুচকিরণ, যা ১৮৪৪ সালরে ২২ অক্টোবর শুরু হযছিলি।

kitabındağı birinşı sınaŵ jewge baylanıslı.

Ta ämöin mä äxisp ataral aradak.

Awo ōka kyereε me se, Onipa ba, ma wo yafunu nni, na fa nwoma mmobōwee a mede rema wo yi hye wo yam mã. Enti midii no; na na eye de wō m'anom te se ewo. Hesekiel 3:3.